

ဘူး ~ ရုပ္ပါယ်။ 你只能白费口舌, 不可能教育好他。
လေကယ် ကဲ <lei ke> (肚子)鼓胀
လေကယ် ကဲ <lei kay> 起风: ~ လို့သင်္ခာများတို့ဘူး။ 起风
 了, 船不敢起航了。

လေကျောက်ချု ၃၁ <lei kyaut khya> 船为了防风而下锚
 လေကျောက်ဆူး ၃၁ <lei kyaut hsu:> (古)锚
 လေကျင့်ထိုး ၃၁ <lei gyin' hto:> 腹胀, 胃痛
 လေကျိုး ၃၁ <lei kyit> 腹内气胀
 လေကျိုံး ၃၁ <lei gyeit> 体内的气积于身体某处生成的鼓包

လေကျယ် ၈၃ <lei kye> 说大话, 吹牛, 吹嘘
လေကြိမိမိုးမိုး ၉၁ <lei gyi: mo: gyi:> 狂风暴雨: ~ ကျထိ
သစ်ပင်များလဲသွား၏။ 由于狂风暴雨树都刮倒了。
လေကြ ၉၂ ၅ <lei gyei> 下风头 ၉၃ ၈၃ <lei kyei> 消除
腹内气胀, 顺气: ~ ဆေး 通气药, 顺气药
လေကြား ၉၄ ၅ <lei gyaw:> ①气流; 风口 ②(转)话头 ③
(缅医)经络

လောက်ပြောင့် ကဲ <lei gyaw: phyau> 说话投机
လောက်ရှည် ကဲ <lei gyaw: shei> 话多, 罗嗦(噜苏); လိုင်းကိုသာပြော ~ မေနနဲ့ 要说什么就说吧, 别噜苏!
လောက်ဆလျာက် ကဲ <lei gyaw: shaut> 话多, 漫无边际地
说

လောက်သေနာ ၅။ <lei gyaw: dhei na> 中风, 瘫痪, 麻痹
လောက်သေနာဖော် ၈။ <lei gyaw: dhei na phan:> = ၁၀၀
ကြိုင်သေ

လေကြိုးတ် ၁။ **<dei gyo' tet>** 打嗝儿
လေကျင်း ၃။ **<dei gyaun:>** ①气流 ②航线：～ ခါး 空中旅途 / ～ ခါးသွားလာရေး 空中旅行 / ～ စာ 航空信 / ～ စာနှင့် 航空邮政 / ～ စစ် 空战 / ～ တိုက်ပဲ 空战 / ～ ပညာ 航空学 / ～ ပို့ဆောင်ရေး 空运 / ～ ပိုင် နှင် 领空 / ～ ပြုံး 航空表演 / ～ မီးပြု 航标 / ～ ဖျော် စင် (航空)指挥塔 / ～ ရှိုး 空袭 / ～ ထင်းပြု 导航，领航员 / ～ အကူ 空中支援 / ～ အချက်ပဲ 航空信号员 / ～ ပြဿတ် ပဲ 空袭警报

**处在风口, 处于风经
过的路线上**

气象图上表示风向的箭头,风向标 ②**气象导航员**

လေကုန် I ၅၁ <lei kun> ①(诗)刮风 ②(口头)发挥
လေကုယ် II ၃၁ <lei gwe> = လေကုယ်ရပ် II ၅၁ <lei kwe>

挡风

လေကွယ်ရပ်	နဲ့	<lei gwe yat>	背风地带,无风区	
သေကြား	I	နဲ့	<lei gywa:>	爱吹嘘的人,爱吹牛的人
ကာ	ကာ	<lei kywa:>	吹牛,吹嘘,说大话	
သေခါ	I	နဲ့	<lei kha:>	[巴]文字,书写
II	ကာ	<lei kha:>	刮风: သစ်ရှုက်တွေ ~ ထွိမြေကျေတယ်။ 风把树叶刮下来了。	
သေခား	နဲ့	<lei kh-ka:>	[巴]文书	
သေခို	ကာ	<lei kho:>	①密封物体内的残存空气 ②躲风,避风: ထော်လိုင်ထောင်ကွဲပဲ ~ နေရ၏။ 遇到大风只能在拐角处避一避。	
သေခိုတိုက်	ကာ	<lei kho: tait>	迎风航行,逆风航行	
သေခံ	ကာ	<lei khan>	①空气顶着: ပုလင်းထဲသို့ရေလောင်းထည့်ရှု ~ နေရှုရေကောင်းစွာမဝင်။ 往瓶子里灌水,由于里面有空气顶着装不进去。②肠胃气胀: ~လို့ထမင်းမော်းရှင်ပါ။ 气胀吃不下饭。③受风: ~ လို့အအေးပတ်သွားသယ်။ 受风感冒了。④乘凉,纳凉	
သေခိုက်	ကာ	<lei khait>	因“气”不顺而生病	
သေခေါင်းအုံ	နဲ့	<lei gaun: on:>	充气枕头	
သေခတ်	ကာ	<lei khat>	刮风	
သေချုပ်	ကာ	<lei khyu>	①农民打场没有风时吹口哨希望风刮过来 ②抽气	
သေချုပ်သီး	နဲ့	<lei khyu dhi:>	荔枝	
သေချို့	နဲ့	<lei gyo>	①和风,微风 ②悦耳的话	
သေချို့ဖြုံး	ကာ	<lei gyo phyu:>	= သေချို့ဖြုံး	
သေချို့ဖြန်း	ကာ	<lei gyo phyan:>	和风吹拂	
သေချို့သေး	ကာ	<lei gyo thwei:>	① = သေချို့ဖြန်း ②和颜悦色地说,说好听的话	
သေချို့သွင်း	ကာ	<lei gyo thwin:>	= သေချို့ဖြန်း	
သေချို့ရှုံး	နဲ့	<lei gyin>	(胃中的)酸气: ~ တက် (消化不良引起)胃泛酸气 / ~ ဥပုံ (消化不良引起)胃泛酸气	
သေချိုပ်	ကာ	<lei khyout>	(缅医谓)气郁积,气不顺	
သေချိုပ်း	နဲ့	<lei gyan:>	冷风,凉风	
သေချို့	နဲ့	<lei gyei>	风势	
သေချို့ကံ့ပူး	နဲ့	<lei gyaut khan bu:>	干燥瓶,干燥器	
သေချို့နှုံး	ကာ	<lei khyun>	吹口哨: ~ ထဲ 口哨声	
သေချို့နှုံး	နဲ့	<lei ngan:>	中风	
သေချို့ဖော်	ကူး	<lei ngan: phan:>	中风,也叫: ဆောင်းခဲ့	
သေချို့ခဲ့	ဆဲ့	သေချို့ဖြတ်	သေချို့မိ	
သေချို့အောက်ခဲ့	ကာ	<lei ngan: a-kyaw: hswe:>	抽风,痉挛	
သေချို့	ကာ	<lei nyein>	风息,风停息	
သေခား	နဲ့	<lei za>	能够顺气的食物(如豆类等)	
သေခိုးကြောင်း	နဲ့	<lei zi: gyaun:>	气流	
သေခိုးသူရဲ	နဲ့	<lei zi: dhu ye:>	空军战士	